

“ အခွန်ကင်းရှင်းကြောင်းထောက်ခံချက်ထုတ်ယူခြင်းအကြောင်း သိကောင်းစရာများ ”

ရည်ရွယ်ချက်

၁။ ကုမ္ပဏီများ/တစ်ဦးချင်းပုဂ္ဂိုလ်များ/အဖွဲ့အစည်းများအနေဖြင့် လေလံ/တင်ဒါလုပ်ငန်းတွင် ပါဝင်ယှဉ်ပြိုင်ရန်နှင့် ဝန်ကြီးဌာန/အဖွဲ့အစည်းများတွင် ခွင့်ပြုမိန့်/လုပ်ငန်းလိုင်စင်အသစ်လျှောက်ထားခြင်း၊ သက်တမ်းတိုးမြှင့်ခြင်းနှင့် နေအိမ်များဆောက်လုပ်ပြီးစီးခြင်းအတွက် လူနေထိုင်ခွင့်လျှောက်ထားချိန်တွင် ပြည်တွင်းအခွန်များဦးစီးဌာနမှ ထုတ်ပေးသော အခွန်ကင်းရှင်းကြောင်းထောက်ခံချက်ထုတ်ယူရာ၌ ရှင်းလင်းလွယ်ကူစွာသိရှိနိုင်ရန် ရည်ရွယ်ပါသည်။

စကားရပ်အဓိပ္ပါယ်

၂။ အခွန်ကင်းရှင်းကြောင်းထောက်ခံချက်ဆိုသည်မှာ ကုမ္ပဏီများ/တစ်ဦးချင်းပုဂ္ဂိုလ်များ/အဖွဲ့အစည်းများ၏ အခွန်ပေးဆောင်ထားမှုမှန်ကန်ကြောင်းနှင့် လက်ရှိကာလအထိ ကျသင့်အခွန်ငွေ အပြေအကြေပေးသွင်းပြီး သို့မဟုတ် လုံလောက်သောအစီအမံပြုလုပ်ပြီးဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ခံပြီး စိစစ်အတည်ပြုထုတ်ပေးသည့် လျှို့ဝှက်ကုတ်နံပါတ်ပါရှိသည့် သက်သေခံအထောက်အထားလက်မှတ်ကိုခေါ်ဆိုခြင်းဖြစ်ပါသည်။

အခွန်ကင်းရှင်းကြောင်းထောက်ခံချက်လျှောက်ထားခြင်း

၃။ ကုမ္ပဏီများ/ တစ်ဦးချင်းပုဂ္ဂိုလ်များ/ အဖွဲ့အစည်းများအနေဖြင့် အခွန်ကင်းရှင်းကြောင်းထောက်ခံချက်လျှောက်ထားလိုပါက မိမိအခွန်စည်းကြပ်မှုခံယူနေသည့် အခွန်ရုံးသို့သွားရောက်ပြီး လျှောက်ထားလိုသည့် ကိစ္စရပ်တစ်ခုချင်းစီအတွက် သတ်မှတ်လျှောက်လွှာပုံစံ တစ်စောင်စီဖြင့် လျှောက်ထားရပါမည်။ လျှောက်လွှာပုံစံများကို ပြည်တွင်းအခွန်များဦးစီးဌာန၏ Website မှ တစ်ဆင့် download ရယူနိုင်ပြီး အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး(၁၊၂)၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၁၊ ၂၊ ၃၊ ၄၊ ၅) နှင့် သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများ၌လည်း အခမဲ့ရယူနိုင်ပါသည်။ အခွန်ကင်းရှင်းကြောင်းထောက်ခံချက် လျှောက်ထားရာတွင် ထိုက်သင့်သည့် ရုံးခွန်တံဆိပ်ခေါင်းကပ်နှိပ်ထားသော သတ်မှတ်လျှောက်လွှာနှင့်အတူ အောက်ပါတို့ကိုပူးတွဲတင်ပြရပါမည် -

- (က) အခွန်ကင်းရှင်းကြောင်းထောက်ခံချက်ထုတ်ပေးမည့်နှစ်၏ အရှေ့ကပ်လျက်တစ်နှစ်အထိ အပြီးသတ်စည်းကြပ်၍ ကျသင့်အခွန်များအားလုံး အပြေအကြေပေးသွင်းပြီး ဖြစ်ကြောင်းအထောက်အထား၊

- (ခ) အခွန်ထမ်းအသစ်ဖြစ်ပါက သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့၏ လုပ်ငန်းလိုင်စင် သို့မဟုတ် သက်ဆိုင်ရာဌာနတစ်ခုခုမှ ထုတ်ပေးသည့် လုပ်ငန်းမှတ်ပုံတင်လက်မှတ်၊
- (ဂ) ကိုယ်စားလှယ်ဖြင့် လျှောက်ထားပါက ထိုက်သင့်သည့် ရုံးခွန်တံဆိပ်ခေါင်းကပ်နှိပ်ထား သောကိုယ်စားလှယ်လွှဲစာ၊
- (ဃ) ကုမ္ပဏီဖြစ်ပါက -
 - (၁) သက်ဆိုင်ရာ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်မိတ္တူ၊
 - (၂) သက်ဆိုင်ရာ ကုမ္ပဏီ၏ Extract Formမိတ္တူ၊
 - (၃) အပိုဒ် ၃(က)၊ (ဂ) ပါ အချက်များ။
- (င) တစ်ဦးချင်းပုဂ္ဂိုလ်ဖြစ်ပါက-
 - (၁) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊
 - (၂) အိမ်ထောင်စုလူဦးရေစာရင်းမိတ္တူ (ပုံစံ-၆၆/၆)၊
 - (၃) အပိုဒ် ၃(က)၊ (ခ)၊ (ဂ)ပါ အချက်များ၊
 - (၄) Passport for Job (PJ) နှင့် Passport for Seaman (PS) နိုင်ငံကူးလက်မှတ် အမျိုးအစားများအတွက် သက်တမ်းတိုးမြှင့်ရန် လျှောက်ထားခြင်းဖြစ်ပါက-
 - (ကက) အပိုဒ် ၃(င)၊ (၁)၊ (၂) နှင့် အပိုဒ် ၃(ဂ)ပါ အချက်များ၊
 - (ခခ) နိုင်ငံကူးလက်မှတ်အတွက် အထောက်အထား၊
 - (ဂဂ) လစာဝင်ငွေဆိုင်ရာအထောက်အထား(သင်္ဘောသားဖြစ်ပါက Portage bill)၊
 - (ဃဃ) အလုပ်နှင့်စပ်လျဉ်းသည့်အထောက်အထား (Contract/ Appointment)၊
 - (ငင) OWIC အမှတ် သို့မဟုတ် CDC/SIRB အမှတ်အတွက် အထောက်အထား၊
 - (၅) ဝင်ငွေခွန်ကင်းလွတ်ခွင့်ရသည့် လစာဝင်ငွေခွန်ဆိုင်ရာ ထောက်ခံချက်လျှောက်ထား ခြင်းဖြစ်ပါက-
 - (ကက) အပိုဒ် ၃(င)၊ (၁)၊ (၂) နှင့် အပိုဒ် ၃(ဂ)ပါ အချက်များ၊
 - (ခခ) လစာဝင်ငွေခွန်စည်းကြပ်ထိုက်သည့် ဝင်ငွေမရရှိသူများ၏ လစာနှစ်ချုပ် စာရင်းပုံစံ ပတခ(၀င)-၁၆(က)၊
 - (ဂဂ) ဝင်ငွေခွန်ကင်းလွတ်ခွင့်ရသည့်လစာဝင်ငွေခွန်ဆိုင်ရာ သက်သေခံ အထောက်အထားထုတ်ပေးရန် လျှောက်လွှာပုံစံ ပတခ(၀င)-၂၉(က)၊
- (စ) အဖွဲ့အစည်းများဖြစ်ပါက-
 - (၁) သက်ဆိုင်ရာ အစိုးရဌာန/အဖွဲ့အစည်းများမှ ထုတ်ပေးထားသော မှတ်ပုံတင် လက်မှတ်မိတ္တူ၊
 - (၂) အပိုဒ် ၃(က)၊ (ဂ)ပါ အချက်များ။

အခွန်ကင်းရှင်းကြောင်းထောက်ခံချက်ပုံစံအမျိုးအစားများ

၄။ ပြည်တွင်းအခွန်များဦးစီးဌာနတွင် လက်ရှိအသုံးပြုဆောင်ရွက်လျက်ရှိသော အခွန်ကင်းရှင်းကြောင်းထောက်ခံချက်ပုံစံများမှာ -

- (က) အခွန်ကင်းရှင်းကြောင်းထောက်ခံချက်ပုံစံ ထုတ်ပေးပါရန်လျှောက်ထားခြင်းကိစ္စ၊
- (ခ) ကျောက်မျက်ရတနာလုပ်ငန်းခွင့်ပြုမိန့်/ လိုင်စင်သက်တမ်းတိုးခြင်းနှင့်စပ်လျဉ်း၍ အခွန်ကိစ္စ စိစစ်ဆောင်ရွက်ပြီးကြောင်း ထောက်ခံချက်ပုံစံ၊
- (ဂ) နိုင်ငံခြားငွေလွှဲပြောင်းခြင်းနှင့်စပ်လျဉ်း၍ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်ပုံစံ၊
- (ဃ) ပြည်ပသို့ နိုင်ငံခြားငွေလွှဲပြောင်းမှုအပေါ် ပင်ရင်းမှနှုတ်ယူပေးသွင်းရမည့် ဝင်ငွေခွန် (Withholding Tax) နှင့်စပ်လျဉ်း၍ စိစစ်ဆောင်ရွက်ပြီးကြောင်း ထောက်ခံချက်ပုံစံ၊
- (င) လေလံ/တင်ဒါလုပ်ငန်းတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်ပုံစံ၊
- (စ) လုပ်ငန်းလိုင်စင်ရယူရန်အတွက် အခွန်ကင်းရှင်းကြောင်းထောက်ခံချက်ပုံစံ၊
- (ဆ) ကုမ္ပဏီနှင့်စပ်လျဉ်း၍ အခွန်ကိစ္စစိစစ်ဆောင်ရွက်ပြီးကြောင်း ထောက်ခံချက်ပုံစံ၊
- (ဇ) လူနေအိမ်များ ဆောက်လုပ်ခြင်းအတွက် အခွန်ကိစ္စ စိစစ်ဆောင်ရွက်ပြီးကြောင်း ထောက်ခံချက်ပုံစံ၊
- (ဈ) ပြည်ပသို့သွားရောက်လုပ်ကိုင်မည့် နိုင်ငံသားများကိုင်ဆောင်သည့် Passport for Job (PJ) နှင့် Passport for Seaman (PS) နိုင်ငံကူးလက်မှတ်အမျိုးအစားများအတွက် သက်တမ်းတိုးမြှင့်ခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်း/ကိစ္စအတွက် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်ပုံစံ၊
- (ည) ငါးကန်လုပ်ငန်းရှင်များအပေါ် အခွန်ကိစ္စစိစစ်ဆောင်ရွက်ပြီးကြောင်း ထောက်ခံချက်ပုံစံ၊
- (ဋ) ဝင်ငွေခွန်ကင်းလွတ်ခွင့်ရသည့်လစာဝင်ငွေခွန်ဆိုင်ရာထောက်ခံချက်ပုံစံ၊
- (ဌ) မော်တော်ယာဉ်များရောင်းချ/ဝယ်ယူခြင်း၊ ထုတ်လုပ်ခြင်း၊ ကနဦးယာဉ်မှတ်ပုံတင်ခြင်း၊ လုပ်ငန်းလုပ်ကိုင်ခြင်း၊ မော်တော်ဆိုင်ကယ်/ သုံးဘီးဆိုင်ကယ်/ ထော်လာဂျီထုတ်လုပ်ရောင်းချခြင်း၊ ဝယ်ယူခြင်းတို့အတွက် အခွန်ကိစ္စစိစစ်ဆောင်ရွက်ပြီးကြောင်း ထောက်ခံချက်ပုံစံများ၊
- (ဍ) ရေယာဉ်များရောင်းချခြင်း/ ဝယ်ယူခြင်း/ တည်ဆောက်ခြင်း၊ လုပ်ငန်းလုပ်ကိုင်ခြင်း၊ မြင်းကောင်ရေ ၂၀ အောက်ရေယာဉ်များ ရောင်းချခြင်း/ ဝယ်ယူခြင်း/ တည်ဆောက်ခြင်း၊ ငါးဖမ်းရေယာဉ်များ လုပ်ငန်းလုပ်ကိုင်ခြင်းတို့အတွက် အခွန်ကိစ္စစိစစ်ဆောင်ရွက်ပြီးကြောင်းထောက်ခံချက်ပုံစံများ။

အခွန်ကင်းရှင်းကြောင်းထောက်ခံချက်ထုတ်ပေးခြင်း

၅။ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်ကို မှားယွင်းသောသတင်းအချက်အလက်များအပေါ်တွင်သော်လည်းကောင်း၊ ပေါ့ဆစွာပေးအပ်ထားသည့် မမှန်ကန်သော သတင်းအချက်အလက်များအပေါ်တွင်သော်လည်းကောင်း အခြေပြု၍ ထုတ်ပေးသည်ကိုရရှိခဲ့ခြင်းဖြစ်ပါက ယင်းအခွန်ကင်းရှင်းကြောင်းထောက်ခံချက်သည် အကျိုးသက်ရောက်မှုမရှိနိုင်ပါ။ သက်ဆိုင်ရာအခွန်ရုံးများအနေဖြင့် အခွန်ကင်းရှင်းကြောင်းထောက်ခံချက်ထုတ်ပေးရာတွင် အောက်ပါအချက်အလက်များကို စိစစ်ဆောင်ရွက်၍ လျှောက်ထားသည့်ကိစ္စတစ်ရပ်ချင်းစီအတွက် ထောက်ခံချက်ပုံစံတစ်ခုစီအား အခမဲ့ထုတ်ပေးလျက်ရှိပါသည်-

- (က) နောက်ဆုံးစည်းကြပ်နှစ်အထိ (သို့မဟုတ်) နောက်ဆုံးစည်းကြပ်နှစ်၏ ရှေ့(၁)နှစ်အထိ အပြီးသတ်စည်းကြပ်၍ ကျသင့်အခွန်များအားလုံး အပြေအကြေပေးသွင်းပြီးဖြစ်ခြင်း၊
- (ခ) လက်ရှိဝင်ငွေနှစ်အတွက် မြတ်စွန်းငွေရှိပါက ကြိုတင်ခွန်များပေးဆောင်ထားရန် သို့မဟုတ် လုံလောက်သောအခွန်ဆိုင်ရာအစီအမံများပြုလုပ်ထားရှိခြင်း၊
- (ဂ) လုပ်ငန်းစတင်မည့် အခွန်ထမ်းသစ်ဖြစ်ပါက လုပ်ငန်းပမာဏအပေါ် ခန့်မှန်းတွက်ချက်၍ ကြိုတင်ခွန်များပေးသွင်းပြီး လိုအပ်သောပုံစံနှင့် ကြေညာလွှာများ ဖြည့်စွက်ထားရှိခြင်း၊
- (ဃ) သတ်မှတ်ထားသည့်လျှောက်လွှာပုံစံဖြင့် လျှောက်ထားရန်နှင့် ကိစ္စရပ်တစ်ခုချင်းစီအတွက် လျှောက်လွှာတစ်စောင်စီဖြင့် လျှောက်ထားခြင်း၊
- (င) သက်ဆိုင်ရာရုံးများအလိုက် အမှတ်စဉ်ရေးထိုးပြီး မှတ်ပုံတင်စာအုပ်ထားရှိရေးသွင်းခြင်း၊
- (စ) လုပ်ငန်းလိုင်စင်ပြန်လည်အပ်နှံသည့်ကိစ္စရပ်များကို အခွန်ကင်းရှင်းကြောင်းထောက်ခံချက်ထုတ်ပေးရာတွင် လုပ်ငန်းနောက်ဆုံးလုပ်ကိုင်သည့်ကာလအထိ လုံလောက်သော အစီအမံများဆောင်ရွက်ခြင်းဖြင့်သော်လည်းကောင်း၊ စည်းကြပ်မှုဆောင်ရွက်၍ အခွန်ပေးသွင်းပြီးမှသော်လည်းကောင်း အခွန်ကင်းရှင်းကြောင်းထောက်ခံချက်ထုတ်ပေးခြင်း။

အခွန်ထမ်းပြည်သူများပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စရပ်များ

၆။ အခွန်ထမ်းပြည်သူများအနေဖြင့် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်ပုံစံ ထုတ်ယူရာတွင် အချိန်ကြန့်ကြာမှုမရှိစေရေးအတွက် နှစ်စဉ်စာရင်းအထောက်အထားအပြည့်အစုံနှင့် အခွန်ကြေညာလွှာတင်သွင်းခြင်း၊ သက်ဆိုင်ရာအခွန်ဥပဒေများနှင့်အညီ လစဉ်အခွန်ပေးသွင်းခြင်း၊ သုံးလတစ်ကြိမ်ပေးသွင်းရမည့်အခွန်ငွေများအား ပုံမှန်ပေးသွင်းခြင်း၊ ကုမ္ပဏီများတွင်ထည့်ဝင်သော အစုရှယ်ယာထည့်ဝင်ငွေများနှင့်ပတ်သက်၍ သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများတွင် အခွန်ကိစ္စရှင်းလင်းဆောင်ရွက်ခြင်းတို့ဖြင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါသည်။

၇။ အသေးစိတ်သိရှိလိုပါက အခွန်ထမ်းဝန်ဆောင်မှုဗဟိုအဖွဲ့ရုံး (ရန်ကုန်)၊ အမှတ် ၁၂၈/၁၃၂ (ဒုတိယထပ် နှင့် တတိယထပ်)၊ ပန်းဆိုးတန်းလမ်း (အလယ်ဘလောက်)၊ ကျောက်တံတားမြို့နယ်၊ ဖုန်းနံပါတ် ၀၁-၈-၃၈၉၃၁၁၊ ၀၁-၈-၃၈၉၃၂၂ သို့မဟုတ် အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး(နေပြည်တော်)၊ ရုံးအမှတ်(၄၆)၊ ဖုန်းနံပါတ် ၀၆၇- ၃၄၃၀၅၂၂၊ ၀၆၇- ၃၄၃၀၅၄၄ သို့မဟုတ် အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (မန္တလေး)၊ ၆၅ လမ်း၊ ၂၂ x ၂၃ လမ်းကြား၊ အောင်မြေသာစံမြို့နယ်၊ ဖုန်းနံပါတ် ၀၂-၄၀၃၀၁၉၂၊ ၀၂-၄၀၃၀၆၃၈၊ ၀၂-၄၀၃၀၆၃၉ သို့မဟုတ် သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများသို့ ရုံးချိန် အတွင်း စုံစမ်းမေးမြန်းနိုင်ပါသည်။ ပြည်တွင်းအခွန်များဦးစီးဌာန၏ Website ဖြစ်သော www.ird.gov.mm သို့ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပြီး လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ကြော်ငြာစာ၊ လက်ကမ်း စာစောင်နှင့် ပုံစံများကို download ရယူနိုင်ပါသည်။

ပြည်တွင်းအခွန်များဦးစီးဌာန